

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များ
ထိန်းသိမ်းရေးဥပဒေကြမ်း

ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဥပဒေကြမ်း

မာတိကာ

စဉ်	အခန်း	အကြောင်းအရာ	စာမျက်နှာ	
			မှ	ထိ
၁	အခန်း (၁)	အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်	၁	၂
၂	အခန်း (၂)	ရည်ရွယ်ချက်များ	၂	၃
၃	အခန်း (၃)	ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ	၃	၄
၄	အခန်း (၄)	ခရိုင်နှင့် မြို့နယ်ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ	၄	၅
၅	အခန်း (၅)	ယဉ်ကျေးမှုအမွေအနှစ်များ သတ်မှတ်ခြင်း	၆	-
၆	အခန်း (၆)	ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း	၆	၇
၇	အခန်း (၇)	ခွင့်ပြုချက်လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း	၇	-
၈	အခန်း (၈)	စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း	၇	၈
၉	အခန်း (၉)	ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စာရင်းစစ်ဆေးခြင်း	၈	၉
၁၀	အခန်း (၁၀)	တားမြစ်ချက်များ	၉	၁၀
၁၁	အခန်း (၁၁)	ပြစ်မှုနှင့် ပြစ်ဒဏ်များ	၁၀	၁၁
၁၂	အခန်း (၁၂)	အထွေထွေ	၁၁	-

မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဥပဒေကြမ်း

(၂၀၂၀ ပြည့်နှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် -)

(၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ရက်)

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ရက်)

မကွေးတိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

- (က) တိုင်းဒေသကြီး ဆိုသည်မှာ မကွေးတိုင်းဒေသကြီးကို ဆိုသည်။
- (ခ) အစိုးရအဖွဲ့ ဆိုသည်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆိုသည်။
- (ဂ) ဝန်ကြီး ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် အစိုးရအဖွဲ့ကတာဝန်ပေးအပ်သော ဝန်ကြီးကို ဆိုသည်။
- (ဃ) ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီကို ဆိုသည်။
- (င) ခရိုင်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ခရိုင်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီကို ဆိုသည်။
- (စ) မြို့နယ်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြို့နယ်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီကို ဆိုသည်။
- (ဆ) ဦးစီးဌာန ဆိုသည်မှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲကို ဆိုသည်။
- (ဇ) စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ကော်မတီက စစ်ဆေးရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်သော အဖွဲ့ကို ဆိုသည်။
- (ဈ) ယဉ်ကျေးမှုအမွေအနှစ် ဆိုသည်မှာ သမိုင်းအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ၊ ရှေးဟောင်းသုတေသနအရဖြစ်စေ၊ အနုပညာ လက်ရာမြောက်မှုအရဖြစ်စေ၊ မနုဿဗေဒအရဖြစ်စေ၊ ဘူမိဗေဒအရဖြစ်စေ၊ ဇီဝဗေဒအရဖြစ်စေ တန်ဖိုးကြီးမားသောကြောင့် ထိန်းသိမ်းရန် လိုအပ်သည်ဟု ဤဥပဒေအရ အစိုးရအဖွဲ့က သတ်မှတ်ကြေညာသော အဆောက်အအုံ၊ နေရာ၊ ဝတ္ထုပစ္စည်းကို ဆိုသည်။
- (ည) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ ဆိုသည်မှာ ယဉ်ကျေးမှု အဆောက်အအုံဟု ဤဥပဒေအရ ကော်မတီကစုံစမ်းစစ်ဆေးသည့် နေ့ရက်မတိုင်မီ အနည်းဆုံး နှစ်ပေါင်း ၁၀၀ က

တည်ရှိသော သို့မဟုတ် သတ်မှတ်သော ဗိသုကာ အနုပညာလက်ရာမြောက်သည့် အဆောက်အအုံ၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံ၊ လူနေအဆောက်အအုံနှင့် ယင်းတို့တွင် ထုလုပ်ထားသည့် ပန်းပု၊ ရုပ်ထု၊ ရေးဆွဲထားသည့် ပန်းချီ၊ ထွင်းထုထားသည့် စာအမှတ်အသား၊ သဘာဝအလျောက်တည်ရှိသည့် သို့မဟုတ် လူတို့ဖန်တီးထားသည့် လူသားတို့ ခိုအောင်းနေထိုင်ခဲ့သော ဂူ၊ အသုံးအဆောင်ပစ္စည်းများ မြှုပ်နှံရာနေရာ၊ အဆောက်အအုံအကြွင်းအကျန်၊ ကမ္ဘာကြီးကျောက်စာ၊ မော်ကွန်း၊ လမ်း၊ တံတား၊ သင်္ချိုင်း၊ ဂူ၊ သင်္ချိုင်းရာ၊ တူးဖော်ထားသော အဆောက်အအုံအကြွင်းအကျန်၊ ရေကန်၊ မြို့ရိုး၊ တံတိုင်း၊ တံခါးမုခ်ဝ၊ ကျုံး၊ ခံတပ်၊ လူတို့ဖန်တီးထားသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ ယင်းတို့၏ အကြွင်းအကျန်များ၊ လူ့အသုံးအဆောင် ဝတ္ထုပစ္စည်းတို့ကို ဆိုသည်။

- (င) ယဉ်ကျေးမှုအမွေအနှစ် စုဝေးရာနေရာ ဆိုသည်မှာ ဤဥပဒေအရ ကော်မတီက စုံစမ်း စစ်ဆေးသည့် နေ့ရက်မတိုင်မီ အနည်းဆုံး နှစ်ပေါင်း ၁၀၀ က တည်ရှိသော သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်ဟု သတ်မှတ်သော တူးဖော်ဆဲနှင့် တူးဖော်ခြင်းမပြုရသေးသည့် ကျေးရွာ၊ ရပ်ကွက်၊ မြို့၊ ရှေးခေတ်လူတို့ အခြေချနေထိုင်ခဲ့သည့် နေရာ၊ ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံ တည်ရှိခဲ့သောနေရာကို ဆိုသည်။
- (ဇ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံပရဝဏ် ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ် သော ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ၏ အဝန်းအဝိုင်းနယ်နိမိတ်ကို ဆိုသည်။
- (ဈ) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းထားသောနေရာ ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ် မြင်ကွင်း၊ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံနှင့် ယဉ်ကျေးမှုအမွေအနှစ် နေရာများ မပျက်စီးစေရန် ထိန်းသိမ်းထားရှိရေးအတွက် ဤဥပဒေအရ သတ်မှတ်သောနေရာကို ဆိုသည်။

**အခန်း (၂)
ရည်ရွယ်ချက်များ**

- ၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
 - (က) ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ရန်အတွက် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒကို အကောင်အထည်ဖော်ရန်၊
 - (ခ) ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်က သဘောတူလက်ခံထားသော အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ ဒေသဆိုင်ရာ သဘော တူညီချက်များနှင့်အညီ ဆောင်ရွက်ရန်၊
 - (ဂ) ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း၏တန်ဖိုးကို ပြည်သူများ သိရှိနားလည်နိုင် စေရန်၊
 - (ဃ) ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးပျောက်ဆုံးခြင်းမရှိစေရေးအတွက် အကာအကွယ် ပေးရန်၊

(င) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထုတ်ပြန် သတ်မှတ်နိုင်ခြင်းမရှိသေးသော ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းကောက်ယူ၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်။

အခန်း (၃)

ကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၄။ အစိုးရအဖွဲ့သည် ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -

- (က) တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဥ ဣ ဋ
- (ခ) တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်
- (ဂ) တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
- (ဃ) တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး အဖွဲ့ဝင်
- (င) တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (စ) တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး အဖွဲ့ဝင်
- (ဆ) တိုင်းဒေသကြီးပညာရေးမှူး အဖွဲ့ဝင်
- (ဇ) တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဈ) တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ည) တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဋ) တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး အဖွဲ့ဝင်
- (ဌ) တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး အဖွဲ့ဝင်
- (ဍ) တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဎ) တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဏ) တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရှင်နှစ်ဦး အဖွဲ့ဝင်
- (တ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အတွင်းရေးမှူး
မကွေးဌာနခွဲတာဝန်ခံ

၅။ အစိုးရအဖွဲ့သည် ကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၆။ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ရေး၊ ထိန်းသိမ်းရေးနှင့်သုတေသနပြုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- (ခ) ယဉ်ကျေးမှုအမွေအနှစ်ဟု သတ်မှတ်သင့်သော အဆောက်အအုံနှင့်နေရာများကို အစိုးရအဖွဲ့သို့တင်ပြခြင်း၊

- (ဂ) ယဉ်ကျေးမှုအမွေအနှစ်များ ပြည်ပသို့ မရောက်ရှိစေရေးနှင့် ပြည်ပသို့ရောက်ရှိသွားသော ယင်းပစ္စည်းများကို ပြန်လည်ရရှိရေးအတွက် အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ခြင်း၊
- (ဃ) ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် အများပြည်သူကို နည်းပညာ၊ အသိပညာ ဖြန့်ဝေမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊
- (င) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ၊ စုဝေးရာနေရာ၊ ပရဝဏ်နှင့် ထိန်းသိမ်း ထားသောနေရာအတွင်းတွင် အဆောက်အအုံတည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများတည်ဆောက်ခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့နှင့်စပ်လျဉ်း၍ စိစစ်တွေ့ရှိချက်များကို အစိုးရအဖွဲ့သို့ တင်ပြခြင်း၊
- (စ) ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရန် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
- (ဆ) အစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သော ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ရေးနှင့်စပ်လျဉ်းသည့် အခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

အခန်း (၄)

ခရိုင်နှင့် မြို့နယ်ကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၇။ ကော်မတီသည် ခရိုင်ကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းရမည် -

- (က) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဥ က္က ဋ
- (ခ) ခရိုင်ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
- (ဂ) ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဃ) ခရိုင်သစ်တောဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (င) ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (စ) ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဆ) ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဇ) ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဈ) ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လုပ်ငန်းများကို စိတ်ပါဝင်စားသူနှစ်ဦး အဖွဲ့ဝင်
- (ည) သက်ဆိုင်ရာဦးစီးဌာနခွဲ ဒေသဇုန်တာဝန်ခံ အတွင်းရေးမှူး

၈။ ခရိုင်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ဖော်ထုတ်ရေး၊ ထိန်းသိမ်းရေးနှင့် သုတေသနပြုရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
- (ခ) သက်ဆိုင်ရာခရိုင်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ သို့မဟုတ် တည်ရှိရာနေရာဒေသများ သတ်မှတ်နိုင်ရေးအတွက် မြို့နယ်ကော်မတီသို့ တာဝန်ပေးခြင်း၊
- (ဂ) မြို့နယ်ကော်မတီက တင်ပြသော ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာ နေရာဒေသများကိုစိစစ်၍ ကော်မတီသို့ ဆက်လက် တင်ပြခြင်း၊

- (ဃ) မြို့နယ်များအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အငြင်းပွားစရာ ပေါ်ပေါက်လာပါက ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (င) ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် အများပြည်သူကို နည်းပညာ၊ အသိပညာ ဖြန့်ဝေမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊
- (စ) ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာ ကျောင်းသူ ကျောင်းသားများ ပူးပေါင်းပါဝင်နိုင်ရေး ဆောင်ရွက်ခြင်း၊
- (ဆ) ကော်မတီက အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။

၉။ ကော်မတီသည် မြို့နယ်ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -

- (က) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဥ က္က ဌ
- (ခ) မြို့နယ်ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
- (ဂ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (ဃ) မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး အဖွဲ့ဝင်
- (င) မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ အဖွဲ့ဝင်
- (စ) ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လုပ်ငန်းများကို စိတ်ပါဝင်စားသူသုံးဦး အဖွဲ့ဝင်
- (ဆ) သက်ဆိုင်ရာဦးစီးဌာနခွဲ ဒေသဇုန်တာဝန်ခံ သို့မဟုတ် အတွင်းရေးမှူး
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး

၁၀။ ကော်မတီသည် သက်ဆိုင်ရာဦးစီးဌာနခွဲ ဒေသဇုန်တာဝန်ခံရှိသော မြို့နယ်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သည်။

၁၁။ ကော်မတီသည် ခရိုင်ကော်မတီနှင့် မြို့နယ်ကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၂။ မြို့နယ်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ဖော်ထုတ်ရေး၊ ထိန်းသိမ်းရေးနှင့် သုတေသနပြုရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- (ခ) မြို့နယ်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကွင်းဆင်း စာရင်းကောက်ယူခြင်း၊
- (ဂ) မြို့နယ်အတွင်းရှိ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနမှ စာရင်းကောက်ယူထားသော ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းရန်နှင့် ကျန်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်စိစစ်၍ ခရိုင်ကော်မတီသို့ တင်ပြခြင်း၊
- (ဃ) ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် အများပြည်သူကို နည်းပညာ၊ အသိပညာ ဖြန့်ဝေမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊
- (င) ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာ ကျောင်းသူ ကျောင်းသားများ ပူးပေါင်းပါဝင်နိုင်ရေး ဆောင်ရွက်ခြင်း၊
- (စ) ခရိုင်ကော်မတီက အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။

အခန်း (၅)

ယဉ်ကျေးမှုအမွေအနှစ်များ သတ်မှတ်ခြင်း

၁၃။ အစိုးရအဖွဲ့သည် အောက်ပါတို့မှ တစ်ခုခုကိုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်သည် -

- (က) အဆောက်အအုံ၊
- (ခ) နေရာ၊
- (ဂ) ဝတ္ထုပစ္စည်း။

၁၄။ အစိုးရအဖွဲ့သည် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထုတ်ပြန်ခဲ့သော အဆောက်အအုံ၊ နေရာ၊ ဝတ္ထုပစ္စည်းတို့နှင့်ပတ်သက်၍ အမှတ်အသားကျောက်တိုင် သို့မဟုတ် ထင်ရှားသော အမှတ်အသား တစ်ခုခုကို စိုက်ထူခြင်းနှင့် ကြေညာခြင်းတို့ကို ဆောင်ရွက်ရမည်။

၁၅။ အစိုးရအဖွဲ့သည် ပုဒ်မ ၁၃ အရ သတ်မှတ်သော ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ လိုအပ်ပါက အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော မြေကို သိမ်းယူရေးအတွက်လည်းကောင်း၊ ပုဂ္ဂလိကပိုင်မြေကို သိမ်းယူရေးအတွက်လည်းကောင်း သက်ဆိုင်ရာ ဌာန၊ အဖွဲ့၊ ပုဂ္ဂိုလ်တို့နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် ကော်မတီအား တာဝန်ပေးအပ်နိုင်သည်။

၁၆။ ကော်မတီသည် မြေသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၆)

ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း

၁၇။ အစိုးရအဖွဲ့သည် ယဉ်ကျေးမှုအမွေအနှစ်၊ အဆောက်အအုံ၏ မြင်ကွင်းကိုလည်းကောင်း၊ ယင်း၏ ပတ်ဝန်းကျင်မြင်ကွင်းကိုလည်းကောင်း အဟန့်အတားအနှောင့်အယှက်ဖြစ်စေသည့် အခြား မည်သည့် အဆောက်အအုံ၊ အရာဝတ္ထုကိုမဆို ဖယ်ရှားဖျက်သိမ်းစေရေး တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၁၈။ အစိုးရအဖွဲ့သည် သက်ဆိုင်ရာအဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်က ထိန်းသိမ်းလျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံကို မူလပုံသဏ္ဍာန်နှင့် မူလလက်ရာပြောင်းလဲခြင်းမရှိဘဲ ထိန်းသိမ်းရန် ယင်းအဖွဲ့ကို ညွှန်ကြားရမည်။

၁၉။ အစိုးရအဖွဲ့သည် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ ပတ်ဝန်းကျင်တွင် အဆောက်အအုံ ဆောက်လုပ်ရာ၌ လိုက်နာရမည့်စည်းကမ်းချက်များကို ဒေသအလိုက် သတ်မှတ်ရမည်။

၂၀။ ကော်မတီသည် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

၂၁။ ကော်မတီသည် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် အောက်ပါကိစ္စရပ်များကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည် -

- (က) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတစ်ခု၏ ပရဝဏ်နယ်နိမိတ်ကို သတ်မှတ်ခြင်း၊

- (ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်သည့် ပရဝဏ်အတွင်းတွင် ဖွင့်လှစ်သောဆိုင်များ သို့မဟုတ် လူနေအဆောက်အအုံများက လိုက်နာရမည့် စည်းကမ်းချက်များသတ်မှတ်ခြင်း၊
- (ဂ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများအား ထိန်းသိမ်းထားသော သက်ဆိုင်ရာ အဖွဲ့ဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း။

အခန်း (၇)

ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း

၂၂။ မည်သူမဆို ယဉ်ကျေးမှုအမွေအနှစ်ဧရိယာအတွင်း အောက်ပါလုပ်ငန်းကိစ္စတစ်ခုခုကို ဆောင်ရွက် လိုပါက တည်ဆဲဥပဒေများနှင့်အညီ ကော်မတီ၏ခွင့်ပြုမိန့်ကို တောင်းခံရယူရမည် -

- (က) အဆောက်အအုံဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဆေးရောင်သုတ်လိမ်းခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကို တိုးချဲ့ပြင်ဆင်ခြင်း၊
- (ခ) အမှတ်တရပစ္စည်း၊ အထိမ်းအမှတ်ပစ္စည်းများ ရောင်းချခြင်း၊ စားသောက်ကုန်နှင့် အဝတ် အထည်များရောင်းချခြင်း၊
- (ဂ) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- (ဃ) ရေတွင်း၊ ရေကန်၊ ရေမြောင်း တူးဖော်ခြင်း၊ ပြုပြင်ခြင်း၊
- (င) လမ်း၊ တံတား၊ ဆည်မြောင်း၊ တာတမံ၊ စက်မှုလုပ်ငန်းအဆောက်အအုံ တည်ဆောက် ခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် အကြီးစားပြင်ဆင်ခြင်း၊
- (စ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သို့မဟုတ် အရာဝတ္ထုပစ္စည်းကို မူလလက်ရာ ပုံသဏ္ဍာန်မပျက်စေဘဲ ပြုပြင်ခြင်း။

၂၃။ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် ယဉ်ကျေးမှုအမွေအနှစ်များကို ပုဂ္ဂလိကပိုင် သို့မဟုတ် အဖွဲ့အစည်းပိုင်အဖြစ် ထိန်းသိမ်းလိုပါက ကော်မတီ၏ ခွင့်ပြုမိန့်ကို တောင်းခံရယူရမည်။

၂၄။ ကော်မတီသည် -

- (က) ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ပုဒ်မ ၂၂၊ ၂၃ ပါ ကိစ္စများကို ဆောင်ရွက် လိုကြောင်းလျှောက်ထားလာပါက စစ်ဆေးရေးအဖွဲ့ကို ကွင်းဆင်းစစ်ဆေးစေရမည်။
- (ခ) စစ်ဆေးရေးအဖွဲ့၏တင်ပြချက်ကို စိစစ်ပြီးသည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူ၍ သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

အခန်း (၈)

စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၂၅။ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ နေရာ၊ ဒေသ၊ ပတ်ဝန်းကျင်တို့တွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ မြေအနေအထားကို ပြောင်းလဲစေခြင်း၊ မူလအခြေအနေအပေါ် ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ရန် ဥပဒေနှင့်အညီလျှောက်ထားလာပါက စိစစ်နိုင်ရန် ကော်မတီသည် ခရိုင်ကော်မတီ၊ မြို့နယ် ကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ် ရမည်။

၂၆။ စစ်ဆေးရေးအဖွဲ့၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်နေရာနှင့် လွတ်ကင်းခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (ခ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်နေရာ၏ ပတ်ဝန်းကျင်မြင်ကွင်းကို အဟန့်အတားဖြစ်စေနိုင်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (ဂ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်နေရာ၏ ခန့်ညားထည်ဝါမှုကို ထိခိုက်စေနိုင်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (ဃ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်နေရာ၏ လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (င) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်နေရာ၏ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေနိုင်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (စ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်နေရာနှင့် ကြားခံသတ်မှတ်နယ်နိမိတ်အတွင်း မည်သည့် တူးဖော်ခြင်းမျိုးကိုမဆို ဥပဒေအရ ခွင့်ပြု ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (ဆ) ကော်မတီကပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

၂၇။ စစ်ဆေးရေးအဖွဲ့သည် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို ကော်မတီသို့ တင်ပြရမည်။

အခန်း (၉)

ရန်ပုံငွေ ထူထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စာရင်းစစ်ဆေးခြင်း

၂၈။ ကော်မတီသည် ရန်ပုံငွေကို အောက်ပါရငွေများဖြင့် ထူထောင်ရမည် -

- (က) အစိုးရအဖွဲ့က ထောက်ပံ့ငွေ၊
- (ခ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများမှ ထောက်ပံ့လှူဒါန်းငွေများ၊
- (ဂ) ပြည်တွင်းပြည်ပရှိ စေတနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ထောက်ပံ့လှူဒါန်းငွေများ၊
- (ဃ) ကောက်ခံရရှိသော ဝင်ကြေးငွေများ၊
- (င) အစိုးရအဖွဲ့ကခွင့်ပြုသော အခြားနည်းလမ်းဖြင့်ရရှိသည့် ဝင်ငွေများ။

၂၉။ ကော်မတီသည် ပုဒ်မ ၂၈ (ခ) မှ (င) ထိ ရငွေများအားလုံးကို အစိုးရအဖွဲ့ ရငွေစာရင်းသို့ ပေးသွင်း ရမည်။

၃၀။ ကော်မတီသည် ရန်ပုံငွေထိန်းသိမ်းသုံးစွဲရေး လုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး တာဝန်များ သတ်မှတ်နိုင်သည်။

၃၁။ ကော်မတီသည် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ရန်ပုံငွေကို အောက်ပါကိစ္စရပ်များတွင် သုံးစွဲနိုင်သည် -

- (က) ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းနှင့် သုတေသနပြုခြင်း၊
- (ခ) ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဗဟုသုတများဖြန့်ဝေခြင်း၊ သင်တန်းများပို့ချခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း၊

- (ဂ) ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာပစ္စည်းအပ်နှံသူအား အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍ ယင်းပစ္စည်းအတွက် ထိုက်တန်သောဆုကြေးငွေကို ချီးမြှင့်ခြင်း၊
- (ဃ) ကော်မတီအဆင့်ဆင့်တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေနှင့်စရိတ်များ ထောက်ပံ့ခြင်း၊
- (င) အစိုးရအဖွဲ့ကခွင့်ပြုသော ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းဆိုင်ရာ အခြားကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၃၂။ ကော်မတီသည် ရန်ပုံငွေကို ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စာရင်းပြုစုခြင်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုခံယူခြင်း၊ ငွေစာရင်းဆိုင်ရာနှင့် ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။

အခန်း (၁၀)
တားမြစ်ချက်များ

၃၃။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဧရိယာအတွင်း ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်တိုးချဲ့ခြင်း မပြုရ။

၃၄။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဧရိယာအတွင်း ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကို မပြုလုပ်ရ -

- (က) အဆောက်အအုံကို ယဉ်ကျေးမှုအမွေအနှစ်နှင့် လိုက်လျောညီထွေမှုမရှိသော အပြင်အဆင် နှင့် ဆေးရောင်များသုတ်လိမ်းခြင်း၊
- (ခ) ဒီဂျစ်တယ်နည်းပညာ၊ နီယွန်မီးများအသုံးပြု၍ ကြော်ငြာခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊
- (ဂ) ယဉ်ကျေးမှုဆိုင်ရာ ရုပ်သွင်ပြင်နှင့် သဘာဝရှုခင်းများကို ထိခိုက်စေနိုင်သော နှစ်တို၊ နှစ်ရှည်သီးနှံပင်စိုက်ပျိုးခြင်း။
- (ဃ) အဆောက်အအုံ ဆောက်လုပ်ခြင်း၊ နေထိုင်ခြင်း။

၃၅။ မည်သူမျှ ကော်မတီကသတ်မှတ်ကြေညာသည့် နယ်နိမိတ်အတွင်း -

- (က) ယဉ်ကျေးမှုအမွေအနှစ်၏ ပတ်ဝန်းကျင်၌ တုန်ခါမှုကိုဖြစ်ပေါ်စေနိုင်သည့် မည်သည့် စက်တပ်ယာဉ်မဆို ဖြတ်သန်းမောင်းနှင်ခြင်း မပြုလုပ်ရ။
- (ခ) ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေနိုင်သည့် စက်ယန္တရားများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုလုပ်ရ။

၃၆။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဧရိယာအတွင်း အစိုးရအဖွဲ့က သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့် ကိုက်ညီခြင်းမရှိသော အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုလုပ်ရ။

၃၇။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဧရိယာအတွင်း ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အောက်ပါ တို့ကို မပြုလုပ်ရ -

- (က) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊
- (ခ) ရေတွင်း ရေကန်၊ ငါးမွေးမြူရေးကန် တူးဖော်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း။

- (ဂ) လမ်းဖောက်ခြင်း၊ တံတား၊ ဆည်မြောင်း၊ တာတမံတည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း၊
- (ဃ) ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ခြင်း၊
- (င) ယဉ်ကျေးမှုအမွေအနှစ် သုတေသနဆိုင်ရာ တူးဖော်မှုလုပ်ငန်းဆောင်ရွက်ခြင်း။

၃၈။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဧရိယာအတွင်း ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အောက်ပါ တို့ကို မပြုလုပ်ရ -

- (က) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ မူလရှေးဟောင်းပုံသဏ္ဍာန်ကိုဖြစ်စေ၊ မူလ လက်ရာကိုဖြစ်စေ ပြောင်းလဲစေရန် ပြုလုပ်ခြင်း၊
- (ခ) ယဉ်ကျေးမှုအမွေအနှစ်နှင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံရှာဖွေရန် တူးဖော် ခြင်း၊
- (ဂ) ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ ဓာတ်သတ္တု သို့မဟုတ် တွင်းအောင်း သတ္တုဝါ ရှာဖွေတူးဖော်ခြင်း၊ မြေတူးဖော်ခြင်း။
- (ဃ) ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံကို ဖျက်ဆီးခြင်း။

၃၉။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်များကို စီးပွားရေးအလို့ငှာ ရောင်းချရန်ရည်ရွယ်ချက်ဖြင့် စုဆောင်းခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း မပြုလုပ်ရ။

အခန်း (၁၁)
ပြစ်မှုနှင့် ပြစ်ဒဏ်များ

၄၀။ မည်သူမဆို ပုဒ်မ ၃၃ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၄၁။ မည်သူမဆို ပုဒ်မ ၃၄၊ ၃၅ ၊ ၃၆ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၄၂။ မည်သူမဆို ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၄၃။ မည်သူမဆို ပုဒ်မ ၃၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၄၄။ မည်သူမဆို ပုဒ်မ ၃၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းသုံးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၄၅။ မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တရားရုံးသည် အောက်ပါအမိန့်တစ်ခုခုကို ချမှတ်ရမည်-

- (က) တည်ဆောက်ထားသည့် အဆောက်အအုံကို ဖျက်သိမ်းစေခြင်း၊
- (ခ) တိုးချဲ့ထားသည့် အဆောက်အအုံ သို့မဟုတ် ဝင်းခြံနယ်နိမိတ်ကို မူလအတိုင်း ပြန်လည် ပြုလုပ်စေခြင်း၊
- (ဂ) ပုံသဏ္ဍာန်ပြောင်းလဲပြင်ဆင်ထားသည့် အဆောက်အအုံ သို့မဟုတ် မြေကို မူလ ပုံသဏ္ဍာန်အတိုင်း ပြုလုပ်စေခြင်း၊
- (ဃ) သက်သေခံ ယဉ်ကျေးမှုအမွေအနှစ်များအား နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းစေခြင်း။

၄၆။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ် ထင်ရှားစီရင်ခံရပြီးနောက် ထပ်မံကျူးလွန်လျှင် တရားရုံးသည် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ရမည်။

**အခန်း (၁၂)
အထွေထွေ**

၄၇။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၄၈။ ဤဥပဒေအရ သဘောရိုးဖြင့်ဆောင်ရွက်သည့် ကော်မတီဝင်များနှင့် ပြည်သူ့ဝန်ထမ်းများကို တရားစွဲဆိုခွင့် မရှိစေရ။

၄၉။ ကော်မတီ၏ရုံးလုပ်ငန်းများကို ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ရမည်။

၅၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

- (က) အစိုးရအဖွဲ့သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန် နိုင်သည်။
- (ခ) ကော်မတီသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုး
သည်။

(ပုံ) ဒေါက်တာအောင်မိုးညို
ဝန်ကြီးချုပ်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့